

မြန်မာဘာသာပြန်ဆိုချက်
ရုံးခွန်အက်ဥပဒေ

အခန်း (၁)

နိဒါန်း

- ၁။ ပယ်ဖျက်ထားသည်။
- ၂။ ပယ်ဖျက်ထားသည်။

အခန်း (၂)

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခွန်များ

ပြည်ထောင်စု
တရားလွှတ်
တော်ချုပ်မူ
လမှုတွင်
ရုံးခွန်
ကောက်
ခံခြင်း

၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်စာရေးများနှင့် အရာရှိများထံ လတ်တလောပေးဆောင်ရမည့် သို့မဟုတ် ဤအက်ဥပဒေ၏ နောက်ဆက်တွဲ ပထမဇယား အမှတ်စဉ် (၁၁)နှင့် ဒုတိယဇယား အမှတ်စဉ် ၇၊ ၁၂၊ ၁၄၊ ၂၀ နှင့် ၂၁ တို့အရ အဆိုပါတရားရုံးတွင်ပေးဆောင်ရမည့် ရုံးခွန်များကို ဤအက်ဥပဒေတွင် ဖော်ပြထားသည့် နည်းလမ်းများ အတိုင်း ကောက်ခံရမည်။

ပြည်ထောင်စု
တရား
လွှတ်တော်
ချုပ်၏
အထူးစီရင်
ပိုင်ခွင့်နှင့်
အရ တင်
သွင်းသည့်
စာတမ်းအ
မှတ်အသား
များအပေါ်
ရုံးခွန်များ
အယူခံစီ
ရင်ပိုင်ခွင့်

၄။ ဤအက်ဥပဒေ၏ နောက်ဆက်တွဲ ပထမဇယားနှင့် ဒုတိယဇယားတို့တွင် ရုံးခွန်ထမ်းဆောင်ရန် သတ်မှတ် ပြဌာန်းထားသော မည်သည့်စာတမ်းအမှတ်အသားမဆို ရုံးခွန်များကိုပြဌာန်းသည်ထက်လျော့နည်းထမ်းဆောင်ခဲ့လျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကျင့်သုံးဆောင်ရွက်သည့် တရားမမူလ အထူးစီရင်ပိုင်ခွင့်ကို ကျင့်သုံးရာတွင် ဖြစ်စေ သို့မဟုတ်၊

ပြစ်မှု မူလမှု အထူးစီရင်ပိုင်ခွင့်ကို ကျင့်သုံးရာတွင်ဖြစ်စေ သို့မဟုတ်၊

တရားရုံး၏ တရားသူကြီးတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော တရားသူကြီးများ၏ စီရင်ဆုံးဖြတ်ချက် အပေါ် အဆိုပါတရားရုံး၏ တရားမ မူလသမန်စီရင်ပိုင်ခွင့်မှတစ်ပါး သို့မဟုတ် ပြည်နယ်/ တိုင်းဒေသကြီး တရား လွှတ်တော်၏ စီရင်ဆုံးဖြတ်ချက်အပေါ် အယူခံစီရင်ပိုင်ခွင့်ကို ကျင့်သုံးရာတွင်ဖြစ်စေ၊

တရားရုံးများ၏ လက်အောက်ခံတရားရုံးများမှ တင်သွင်းသည့် အယူခံစီရင်ပိုင်ခွင့်ကို ကျင့်သုံးရာတွင်ဖြစ်စေ၊

တရားရုံး၏ ပြင်ဆင်မှု သို့မဟုတ် လွှဲအပ်မှုစီရင်ပိုင်ခွင့်ကို ကျင့်သုံးရာတွင်ဖြစ်စေ၊ အမှုတွဲ၌တွဲခြင်း၊ သက်သေခံ တင်သွင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် လက်ခံခြင်း သို့မဟုတ် ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းမပြုရ။

ရုံးခွန်ပမာဏ
(သို့မဟုတ်)
လိုအပ်ချက်
နှင့် ကွာခြားမှု
ရှိပါက လုပ်ထုံး
လုပ်နည်း

၅။ ရုံးခွန်ပေးဆောင်ခြင်းကို ကြည့်ရှုလေ့လာရန်တာဝန်ရှိသောအရာရှိနှင့် အမှုသည် သို့မဟုတ် ၎င်း၏ ရှေ့နေ တို့သည် ရုံးခွန်ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍ သဘောကွဲလွဲသည်ဟု တရားလွှတ်တော်ချုပ်တွင် ပေါ်ပေါက်ခဲ့လျှင် အခွန်ကို စိစစ်သောအရာရှိထံ ပေးပို့ပြီး ဆုံးဖြတ်ချက်ကိုရယူရမည်။ ထိုသို့ဆုံးဖြတ်ချက်သည် အပြီးသတ် ဆုံးဖြတ်ချက် ဖြစ်သည်။ သို့သော်လည်း ထိုသဘောကွဲလွဲမှုသည် ယေဘုယျအားဖြင့် အရေးပါအရာရောက်သည်ဟု ယူဆလျှင် ဆုံးဖြတ်ချက်ကို ရရှိနိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်ထံသို့ သို့မဟုတ် ပြည်ထောင်စု

တရားလွှတ်တော် တရားသူကြီးချုပ်က အထူးအာဏာအပ်နှင်းသော ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး တစ်ဦးဦးထံသို့ တင်ပို့ရမည်။

ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးချုပ်သည် ဤပုဒ်မ၏ပထမအပိုဒ်ပါ အဓိပ္ပါယ်အရ မည်သူသည် အခွန်အရာရှိ ဖြစ်ကြောင်းကြေညာရမည်။

အခန်း (၃)

အခြားတရားရုံးများနှင့် အများပြည်သူနှင့်သက်ဆိုင်သောရုံးများ၌ထမ်းဆောင်ရမည့်

ရုံးခွန်များ

အခြားတရားရုံးများနှင့် အများပြည်သူဆိုင်ရာရုံးများတွင် တင်သွင်းသည့် စာတမ်းအမှတ်အသားများအပေါ် ထမ်းဆောင်ရန်အခွန်များ

၆။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှအပ ဤအက်ဥပဒေ၏ ပထမ သို့မဟုတ် ဒုတိယဇယားတွင် စာချုပ်စာတမ်းများအတွက် ထမ်းဆောင်ရန် ဖော်ပြထားသည့် ပေးဆောင်ရမည့် အခွန်ပမာဏထက် လျော့နည်းထမ်းဆောင်လျှင် မည်သည့်တရားရုံးတွင်မဆို ယင်းစာချုပ်စာတမ်းကို အမှုတွဲ၌တွဲခြင်း၊ သက်သေခံတင်သွင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် မည်သည့်အများပြည်သူဆိုင်ရာ အရာရှိကမဆို လက်ခံခြင်း သို့မဟုတ် ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို မပြုလုပ်ရ။

အချို့သော တရားမမှုများတွင်ပေးဆောင်ရမည့်ရုံးခွန် တွက်ချက်ခြင်း

၇။ အောက်ဖော်ပြပါတရားမမှုများအတွက် ဤအက်ဥပဒေအရ ပေးဆောင်ရမည့်ရုံးခွန်များကို အောက်ပါအတိုင်း တွက်ချက်ရမည် -

ငွေရလို့မူအတွက်

(၁) ငွေရလို့မူအမှုများ (နစ်နာကြေး သို့မဟုတ် လျော်ကြေး သို့မဟုတ် စားစရိတ် မပြေကျန်ငွေများ သို့မဟုတ် နှစ်စဉ်ထုတ်ပေးငွေ ကြေးကျန်များ သို့မဟုတ် အချိန်ကာလအပိုင်းအခြားအလိုက် ပေးရသောငွေများအပါအဝင်) အပေါ် တောင်းဆိုထားသည့်အတိုင်း တွက်ချက်ရမည်။

စားစရိတ်နှင့်နှစ်စဉ်ကြေးရလို့မူများအတွက်

(၂) စားစရိတ်နှင့်နှစ်စဉ်ကြေး သို့မဟုတ် ကာလအပိုင်းအခြားအလိုက်ပေးရသော ငွေများကို ရလို့ကြောင်း စွဲဆိုသောအမှုများ၌ အမှု၏ အကြောင်းအရာကိုလိုက်၍ တစ်နှစ်အတွက် တောင်းဆိုသောငွေ၏ ၁၀ - ဆ ပေးဆောင်ရမည်ဟု မှတ်ယူရမည်။

ကာလတန်ဖိုးရှိသည့် ရွှေပြောင်းနိုင်သော ပစ္စည်းရလို့မူအတွက်

(၃) ငွေမှအပ ရွှေပြောင်းနိုင်သောပစ္စည်းများအတွက် စွဲဆိုသော အမှုများတွင် အချင်းဖြစ်ပစ္စည်းမှာ ကာလ တန်ဖိုးရှိလျှင် အဆိုလွှာတင်သွင်းသည့် နေ့ရက်၌ ပေါက်သည့်တန်ဖိုးအလိုက် ထမ်းဆောင်ရမည်။

ကာလပေါက်ဈေး မရှိသည့်ရွှေပြောင်းနိုင်သောပစ္စည်းအတွက်

(၄) တရားမမှုများတွင် -
(က) အချင်းဖြစ်ပစ္စည်းမှာ ကာလပေါက်ဈေးတန်ဖိုးမရှိလျှင် ပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်းသော စာချုပ်စာတမ်း များစသော ရွှေပြောင်းနိုင်သော ပစ္စည်းရလို့မူများ၊

မိသားစု
ပူးတွဲပိုင်
ပစ္စည်းမှဝေ
စုခွဲပေးစေ
လိုမှုအတွက်

(ခ) မိသားစုပူးတွဲပိုင်ဆိုင်သည့် ပစ္စည်းအပေါ်အခြေခံ၍ ပစ္စည်းရပိုင်ခွင့်ကိုခွဲဝေပေးရန် စွဲဆိုသော အမှုများ၊

မြွက်ဟကြေး
ညာပေး
သည့်ဒီဂရီ
နှင့်နောက်
ဆက်တွဲအ
ကျိုးဆက်
သက်သာ
ခွင့်အတွက်

(ဂ) နောက်ဆက်တွဲ သက်သာခွင့်ကို တောင်းဆိုထားသော မြွက်ဟကြေးညာပေးစေလိုမှု ဒီဂရီ သို့မဟုတ် အမိန့်ချမှတ်ပေးရန် စွဲဆိုသောအမှုများ၊

တားဝရမ်း
အတွက်

(ဃ) တားဝရမ်းရလိုမှုများ၊

အခြားသူ
ပိုင်မြေနှင့်
စပ်လျဉ်း
သည့် အ
ကျိုးခံစား
ခွင့်အတွက်

(င) မြေမှဖြစ်ထွန်းသော (အခြားနည်းပြဌာန်းထားချက်မရှိလျှင်) အကျိုးအမြတ်ရလိုမှုများ၊

စာရင်း
ရှင်းလင်း
မှုအတွက်

(စ) စာရင်းရှင်းလင်းရန် အမှုများတွင် အဆိုလွှာတွင်ဖြစ်စေ၊ အယူခံလျှောက်လွှာတွင်ဖြစ်စေ၊ တောင်းဆိုထားသော သက်သာခွင့်ကို သတ်မှတ်သည့်တန်ဖိုးအတိုင်း၊

အဆိုပါအမှုအားလုံးတွင် တရားလိုသည် ၎င်းတောင်းဆိုသည့်သက်သာခွင့်အတွက် တန်ဖိုးငွေပမာဏကို ဖော်ပြရမည်။

မြေ၊ အိမ် နှင့်
ဥယျာဉ်ခြံ၊
မြေများ
လက်ရောက်
ရလျှင်အတွက်

(၅) မြေ၊ အိမ်၊ ဥယျာဉ်ခြံမြေများ လက်ရောက်ရလိုမှုများတွင် -
အချင်းဖြစ်ပစ္စည်း၏ တန်ဖိုးအလိုက်၊ အချင်းဖြစ်ပစ္စည်း၏တန်ဖိုးဟုဆိုရာ၌ -
အချင်းဖြစ်ပစ္စည်းမှာ မြေဖြစ်လျှင် -

(က) ပယ်ဖျက်ထားသည်။

(ခ) ထိုမြေသည် အစိုးရသို့ နှစ်စဉ် အခွန်ပေးဆောင်သော တစ်လုံးတစ်စည်းတည်း သို့မဟုတ် အိမ်ရာမြေပစ္စည်း၏ တိကျသောဝေစုဖြစ်ပြီး သို့မဟုတ် ယင်းပစ္စည်း၏ အစိတ်အပိုင်းဖြစ်ပြီး ထိုပေးဆောင်ရသော အခွန်မှာလည်း အမြဲတမ်းမဟုတ်ခဲ့လျှင် ၎င်းတန်ဖိုးမှာ အထက်ပါ ထမ်းဆောင်ရန် အခွန်၏ ၅ ဆဖြစ် သည်ဟုမှတ်ယူရမည်။

(ဂ) အဆိုပါမြေခွန် မထမ်းဆောင်ရသည့်မြေ၊ မြေခွန်တစ်စိတ်တစ်ပိုင်း ကင်းလွတ်သည့် မြေ သို့မဟုတ် မြေခွန်အစား ပုံသေပေးငွေ သတ်မှတ်ထားသည့် မြေဖြစ်ပြီး အမှုမစွဲမီ တစ်နှစ်အတွင်း ထိုမြေမှ ထွက်ပေါ်သည့် အသားတင် အမြတ်အစွန်းရှိလျှင် ၎င်းတန်ဖိုးမှာ ယင်းအသားတင် အမြတ်အစွန်း၏ ၁၅ ဆ ဖြစ်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် ယင်းမြေမှ အသားတင် အမြတ်အစွန်းမရှိလျှင် ၎င်းတန်ဖိုးမှာ ၎င်းမြေနှင့် အနီးအနားရှိ

အလားတူ မြေမျိုးကို တရားရုံးက ခန့်မှန်း သတ်မှတ်သည့် တန်ဖိုးဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ) ထိုမြေသည် အစိုးရသို့ အခွန်ပေးဆောင်ရသည့် အိမ်ရာမြေပစ္စည်း၏အစိတ်အပိုင်းဖြစ်သော်လည်း ယင်းအိမ်ရာမြေပစ္စည်းသည် တိကျသော ဝေစုမဟုတ်သည့်အပြင် အထက်တွင်ဆိုခဲ့သည့်အတိုင်း အခွန်ကို သီးခြားစည်းကြပ်ခြင်းမရှိလျှင် ထိုမြေ၏ ကာလတန်ဖိုးဖြစ်သည်ဟု မှတ်ယူရမည်။

ရှင်းလင်းချက်။ ဤအပိုင်းတွင် သုံးနှုန်းသည့် “ အိမ်ရာမြေပစ္စည်း” ဆိုသည်မှာ အခွန်ထမ်းဆောင်ရန် မြေရှင်ကဖြစ်စေ၊ လယ်ယာလုပ်ကိုင်သူက ဖြစ်စေ အစိုးရနှင့် သီးခြားစာချုပ်ချုပ်ဆို၍ အခွန်ပေးဆောင်ရသောမြေ သို့မဟုတ် ယင်းသို့ စာချုပ်မရှိပါက အခွန်သီးခြား စည်းကြပ်သည့်မြေကို ဆိုလိုသည်။

အိမ်နှင့်
ဥယျာဉ်မြေ
မြေအတွက်

(င) အချင်းဖြစ်ပစ္စည်းသည် အိမ် သို့မဟုတ် ဥယျာဉ်မြေဖြစ်လျှင် ယင်းအိမ်၊ သို့မဟုတ် ဥယျာဉ်မြေ၏ ကာလတန်ဖိုးအပေါ် ထမ်းဆောင်ရမည်။

ဦးစွာဝယ်ယူ
ပိုင်ခွင့်ရလျှင်
အတွက်

(၆) ဦးစွာဝယ်ယူခွင့်လျှောက်ထားမှုများတွင် (ဤပုဒ်မ အပိုင်းခွဲ - ၅ နှင့်အညီ တွက်ချက်ထားသည့်) တောင်းဆိုသော မြေ၊ အိမ် သို့မဟုတ် ဥယျာဉ်မြေ၏ တန်ဖိုးအလိုက်ဖြစ်သည်။

မြေခွန်လွှဲ
အပ်ခြင်းခံရ
သူ၏ အကျိုး
စီးပွားအ
တွက်

(၇) မြေခွန် လွှဲအပ်ခြင်းခံရသူတစ်ဦး၏ အကျိုးအမြတ်ရယူလိုမှုများတွင် - အဆိုလွှာ တင်သွင်းသည့် နေ့ရက်မတိုင်မီ လွန်ခဲ့သော နှစ်အတွက် အဆိုပါ မြေခွန်လွှဲအပ်ခြင်းခံရသူအဖြစ် အသားတင်အမြတ် အစွန်း၏ ၁၅ ဆဖြစ်သည်။

ဝရမ်းဖျက်
ပေးစေလိုမှု

(၈) မြေ သို့မဟုတ် မြေမှရရှိသော အကျိုးအမြတ် သို့မဟုတ် အခွန်ငွေအပေါ် ဖမ်းဆီးထားသော ဝရမ်းကိုခွာပေးစေလိုမှုများတွင် - ထိုမြေ သို့မဟုတ် အကျိုးအမြတ်ကို ဝရမ်းစွဲကပ်သောတန်ဖိုးငွေအလိုက် ဖြစ်သည်။

သို့ရာတွင် အဆိုပါ ငွေသည် မြေ သို့မဟုတ် အကျိုးအမြတ်၏ တန်ဖိုးငွေထက်ပိုလျှင် ထိုမြေ သို့မဟုတ် အကျိုးအမြတ်လက်ရောက်ရလျှင်အတွက် စွဲဆိုသော အမှုမျိုးကဲ့သို့ အခွန်ငွေကို တွက်ချက်ရမည်။

အပေါင်
ပစ္စည်း ရွေး
နုတ်ခွင့်ပိတ်
ပင်လိုမှု

(၉) အပေါင်ပစ္စည်းပြန်လည်ရလျှင်အတွက် အပေါင်ခံသူအပေါ်စွဲဆိုသော အမှုနှင့် အပေါင်ခံသူက အပေါင်ပစ္စည်းရွေးနုတ်ခွင့်ကို ပိတ်ပင်ပေးစေလိုမှု သို့မဟုတ် မရွေးနိုင်က ရောင်းချမည်ဟူသော စည်းကမ်းချက်ဖြင့် ပေါင်နှံခြင်းမျိုးဖြစ်လျှင် ဤကဲ့သို့သော ရောင်းချခြင်းသည် အပြီးအပြတ်ဖြစ်ကြောင်း မြွက်ဟကြေညာ ပေးစေလိုမှုများတွင် အပေါင်စာချုပ်အရ အာမခံအဖြစ်ဖော်ပြထားသော ငွေရင်းအလိုက်ဖြစ်သည်။

သီးခြားဆောင်
ရွက်ပေးစေ
လိုမှု

(၁၀) သီးခြားဆောင်ရွက်ပေးစေလိုသည့်အမှုများတွင် -

မြေရှင်နှင့်
မြေငှားအကြား
ဖြစ်ပွား
သောအမှုများ

- (က) ရောင်းချရန်ပဋိညာဉ်ဖြစ်လျှင် - ပဋိညာဉ်ပါအဖိုးစားနားအလိုက်၊
 - (ခ) ပေါင်နှံခြင်းပဋိညာဉ်ဖြစ်လျှင် - အာမခံထားသည့် တန်ဖိုးငွေအလိုက်၊
 - (ဂ) ငှားရမ်းခြင်းပဋိညာဉ်ဖြစ်လျှင် - ဒဏ်ငွေ သို့မဟုတ် စပေါ်ငွေ (ရှိလျှင်) ငှားရမ်းသည့် ကာလ ပထမနှစ်အတွင်းပေးရန် သဘောတူညီထားသည့် ငှားရမ်းခငွေနှင့် ယင်းငွေ နှစ်ရပ် ပေါင်းအတိုင်း၊
 - (ဃ) ဆုံးဖြတ်ချက်ဖြစ်လျှင် အငြင်းပွားသောပစ္စည်း၏ တန်ဖိုးငွေပမာဏအလိုက်ဖြစ်ကြသည်။
- (၁၁) မြေရှင်နှင့်မြေငှားတို့အကြား ဖြစ်ပွားသောအောက်ပါအမှုများတွင် -
- (က) မြေငှားက အငှားချထားသော စာချုပ်မူရင်းခွဲလက်ခံကို ပြန်လည်ပေးအပ်စေလိုသောအမှု၊
 - (ခ) နေထိုင်ခွင့်ရှိသည့်မြေငှား၏ ငှားရမ်းခတိုးမြှင့်ရန်စွဲဆိုသောအမှု၊
 - (ဂ) မြေရှင်က အငှားစာချုပ်ကို ပေးအပ်ရန်အမှု၊
 - (ဂဂ) ငှားရမ်းခြင်းကိုပြီးဆုံးပြီးနောက် လက်ရှိနေထိုင်လျက်ရှိသောဆက်လက်နေထိုင်သူအပါအဝင် မြေငှားထံမှ မရွေ့မပြောင်းနိုင်သောပစ္စည်း လက်ရောက်ပြန်လည်ရလိုမှု၊
 - (ဃ) ငှားရမ်းနေထိုင်သည့် ဥပစာမှ ဖယ်ရှားနှင်ထုတ်ပေးရန် ပေးပို့သောနို့တစ်စာကို ခုခံသောအမှု၊
 - (င) မြေရှင်က မြေငှားအား မတရားနှင်ထုတ်သဖြင့် မြေငှားမှ [မရွေ့မပြောင်းနိုင်သည့်ပစ္စည်း] ပြန်လည်ရလိုကြောင်း စွဲဆိုသောအမှု၊
 - (စ) ငှားရမ်းခကိုလျှော့ပေးရန်စွဲဆိုသောအမှုများတွင် - အဆိုလွှာတင်သွင်းသည့်နေ့ရက်မတိုင်မီ လွန်ခဲ့သောနှစ်အတွက် ပေးဆောင်ရသည့် [မရွေ့မပြောင်းနိုင်သည့်ပစ္စည်း]၏ ငှားရမ်းခငွေအလိုက်၊

လျော်ကြေးနှင့်
စပ်လျဉ်းသည့်
အမိန့်အယူခံ
လွှာအတွက်
ထမ်းဆောင်ရ
သည့်ရုံးခွန်

၈။ အများပြည်သူအကျိုးငှာ မြေသိမ်းယူခြင်းအတွက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပေးလျော်သည့် လျော်ကြေးငွေနှင့်စပ်လျဉ်းသည့် အမိန့်တစ်စုံတစ်ရာကို အယူခံလွှာအပေါ် ဤအက်ဥပဒေအရ ထမ်းဆောင်ရန် အခွန်ငွေကို ပေးလျော်သည့်ငွေနှင့် အယူခံတရားလိုက တောင်းဆိုသော ငွေပမာဏနှစ်ရပ်အကြား ကွာခြားနေသော ငွေအပေါ်တွင် တွက်ချက်စိစစ်၍ ရုံးခွန်ထမ်းဆောင်ရမည်။

အသားတင်
အကျိုးအမြတ်
(သို့မဟုတ်)
ကာလတန်ဖိုး
ကိုအမှန်သိရ
အောင်မြင်လုပ်
ပိုင်ခွင့်
အာဏာ

၉။ ဤအက်ဥပဒေပုဒ်မ - ၇၊ ပုဒ်မခွဲ(၅)နှင့်(၆)တို့တွင် မြေ၊ အိမ် သို့မဟုတ် ဥယျာဉ်ခြံမြေတို့၏ နှစ်စဉ် အသားတင်အမြတ်ငွေ သို့မဟုတ် ကာလတန်ဖိုးကို မမှန်မကန်သတ်မှတ်ခဲ့ကြောင်းသိရှိလျှင် တရားရုံးကဖော်ပြပါအမှုတွင် ပေးရန်ရှိသော ရုံးခွန်ကို တွက်ချက်နိုင်ရန် သင့်လျော်မည့်သူကို လုပ်ပိုင်ခွင့်အပ်နှင်းပြီး ဒေသအတွင်းဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ လိုအပ်သလို စုံစမ်းထောက်လှမ်းရန်နှင့် တရားရုံးသို့အစီရင်ခံရန် ထုတ်ဆင့်နိုင်သည်။

အသားတင်
အကျိုးအမြတ်
(သို့မဟုတ်)
ကာလတန်ဖိုး
ကိုမှားယွင်း၍
ခန့်မှန်းတွက်
ချက်ရာတွင်
ဆောင်ရွက်ရန်
နည်းလမ်း

၁၀။ (၁) အဆိုပါ စုံစမ်းထောက်လှမ်းရာမှ ထွက်ပေါ်လာသည့်ရလဒ်များတွင် အဆိုပါ အသားတင်အမြတ်အစွန်းသို့မဟုတ် ကာလတန်ဖိုးကိုမှားယွင်း၍ တွက်ချက်ထားကြောင်း တရားရုံးကတွေ့ရှိပြီး ထိုသို့တွက်ချက်ထားမှုများမှာ ပိုမိုတွက်ချက်ထားခြင်းဖြစ်လျှင် တရားရုံးက ခန့်မှန်းတန်ဖိုးငွေထက် ပိုငွေကို ပြန်ထုတ်

ပေးရန် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ညွှန်ကြားနိုင်သည်။ သို့ရာတွင် ခန့်မှန်းတွက်ချက်ခြင်းသည် လျော့နည်း နေပါက တရားရုံးမှ တရားလိုသို့ လိုအပ်နေသော ရုံးခွန်ကို ပေးသွင်းရန်ဆင့်ဆိုရမည်။

(၂) ယင်းအမှုမျိုးတွင် ထပ်မံထမ်းဆောင်ရန်ရှိသည့် ရုံးခွန်ကို မထမ်းဆောင်မချင်း အဆိုပါအမှုကို ရပ်ဆိုင်းထားရမည်။ တရားရုံးက သတ်မှတ်ထားသည့်ကာလအတွင်း အဆိုပါငွေကို မပေးသွင်းခဲ့လျှင် အမှုအားပလပ် ရမည်။

စွဲတောင်း သည့်ငွေ ထက် ဒီကရီ ကျငွေကပို လာလျှင် မတရား သဖြင့် လက် လွှတ်နေရ သည့်အတွင်း ရသည့် အကျိုးအ မြတ်ကိုရရန် ဖြစ်စေ၊ စာရင်းရှင်း လင်းရန်ဖြစ် စေစွဲဆိုသည့် အမှုများတွင် လိုက်နာရန် နည်းလမ်း

၁၁။ ကြားကာလအမြတ်အစွန်းရလို့မူ သို့မဟုတ် မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်ကြားကာလ အမြတ်အစွန်း ရလို့မူ သို့မဟုတ် စာရင်းရှင်းလင်းပေးစေလိုမှုများတွင် - အမြတ်အစွန်း သို့မဟုတ် ဒီကရီကျငွေသည် တောင်းဆိုသည့် အမြတ်အစွန်း သို့မဟုတ် တရားလို တောင်းဆိုသောသက်သာခွင့်၏ တန်ဖိုးထက်ပိုမိုနေကြောင်း တွေ့ရှိခဲ့လျှင် အမှန်တကယ် ပေးဆောင်ခဲ့သောငွေနှင့် အမြတ်အစွန်းအားလုံး သို့မဟုတ် တရားရုံးကချမှတ်သော ဒီကရီကျငွေ ခြားနားခြင်းကို သက်ဆိုင်ရာအရာရှိထံ ပေးဆောင်ခြင်းမရှိလျှင် ဒီကရီကို အတည်ပြုခွင့်မရပါ။

အမြတ်အစွန်းပမာဏကို ဒီကရီအတည်ပြုသည့် အချိန်တွင် စိစစ်ရှာဖွေရန် လိုအပ်ပါက ထိုသို့စိစစ်သည့် အမြတ်အစွန်းသည် တောင်းဆိုထားသည့်အမြတ်အစွန်းထက် ကျော်လွန်ပါက အမှန်တကယ်ပေးဆောင်ခဲ့သော ငွေနှင့် စိစစ်ခဲ့သော အမြတ်အစွန်းအားလုံးအတွက် တရားရုံးက ချမှတ်ငွေ ခြားနားခြင်းကို ထပ်မံထမ်းဆောင်ခြင်းမရှိလျှင် နောက်ထပ်ဒီကရီ အတည်ပြုခွင့်မရှိပါ။ တရားရုံးက သတ်မှတ်သည့်ကာလအတွင်း အဆိုပါငွေကို မပေးသွင်းခဲ့လျှင် အမှုကို ပလပ်ရမည်။

တန်ဖိုးဖြတ် ရာတွင် အငြင်း ပွားမှုကို ဆုံး ဖြတ်ခြင်း

၁၂။ (၁) ဤအခန်းအရ အဆိုလွှာ သို့မဟုတ် အယူခံလွှာအပေါ် ရုံးခွန်ပေးဆောင်ရန်ဆုံးဖြတ်ခြင်းနှင့်စပ်လျဉ်း၍ မည်သည့် အငြင်းပွားမှုမဆို ယင်းအဆိုလွှာ သို့မဟုတ် အယူခံလွှာတင်သွင်းသော တရားရုံးက စီရင် ဆုံးဖြတ်ချက်ပေးရမည်။ ထိုဆုံးဖြတ်ချက်သည် အမှုတွင်ပါဝင်သော အမှုသည်များအကြား အပြီးသတ် ဆုံးဖြတ် ချက်ဖြစ်ရမည်။

(၂) သို့သော်လည်း ဖော်ပြပါအမှုများသည် အယူခံမှု သို့မဟုတ် လွှဲအပ်မှု သို့မဟုတ် ပြင်ဆင်မှုစစ်ဆေး သော တရားရုံးများသို့ရောက်ရှိလာပြီး ယင်းအမှုတွင် အခွန်ကို လျော့နည်းအောင် မှားယွင်း၍ ချမှတ်သည်ဟု ယူဆလျှင် အမှုတွင် သက်ဆိုင်သောသူထံမှ ပေးရန်ရှိသောအခွန်ငွေကို ပုဒ်မ ၁၀၊ ပုဒ်မခွဲ ၂ အရ ပေး ဆောင်စေရမည်။

အယူခံလွှာ တွင်ထမ်း ဆောင်ခဲ့သည့် ရုံးခွန်ငွေ ပြန် အမ်းခြင်း

၁၃။ တရားမကျင့်ထုံး ဥပဒေတွင် ဖော်ပြပါရှိသည့် အကြောင်းအချက်များအနက် အကြောင်းအချက်တစ်စုံတစ်ရာ အရ လက်အောက်ခံရုံးကပလပ်သည့် အယူခံလွှာ သို့မဟုတ် အဆိုလွှာကို လက်ခံရန်အမိန့်ချမှတ်လျှင်ဖြစ်စေ၊ အယူခံမှု တစ်ရပ်ရပ်ကို ယင်းဥပဒေ အမိန့် ၄၁ တွင် ဖော်ပြထားသည့် အကြောင်းအချက်များအနက် အကြောင်းအချက် တစ်စုံ တစ်ရာအရ ဒုတိယဆုံးဖြတ်ချက်ချပေးရန် လက်အောက်ခံရုံးသို့ပြန်ပို့လျှင်ဖြစ်စေ အယူခံရုံးက ယင်းအယူခံလွှာအတွက် အယူခံတရားလိုထမ်းဆောင်ပြီးအခွန်ငွေကို မြို့နယ်အခွန်ဦးစီးဌာနမှူး(ကော်လံထွော်အရာရှိ)ထံမှ အပြည့်ပြန်၍ ရယူ ပိုင်ခွင့်ပြုသည့် သက်သေခံလက်မှတ်ကို ယင်းအယူခံ တရားလိုသို့ ထုတ်ပေးရမည်။

သို့ရာတွင် အယူခံရုံးမှ အမှုကို လက်အောက်ခံရုံးသို့ ပြန်ပို့သည့်အမှုတွင် ထိုကဲ့သို့ပြန်ပို့စေသည့်အမိန့်မှာ ယင်းအမှုဖြစ်အကြောင်းခြင်းရာနှင့် မသက်ဆိုင်လျှင် ယင်းအမှုကို ပြန်ပို့ရန်အကြောင်းပြုသည့် အချင်းဖြစ်အကြောင်း

အရာ အချို့အဝက်အတွက် မူလထမ်းဆောင်သင့်သည့် အခွန်ငွေထက်ပို၍ အဆိုပါထုတ်ပေးသည့် သက်သေခံ လက်မှတ်အရ အယူခံတရားလိုကပြန်၍ ရယူခွင့်မရှိစေရ။

ပြန်လည်သုံးသပ်ပေးစေလိုမှု လျှောက်ထားလာပါက ယင်းလျှောက်ထားသူ လစ်လပ်ပေါ့လျော့မှု ရှိခြင်းကြောင့် နှောင့်နှေးကြန့်ကြာသည်မဟုတ်လျှင် တရားရုံး၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ယင်းလျှောက်လွှာအတွက် ထမ်းဆောင်ရပြီး အခွန်ငွေအနက် ဆိုခဲ့သည့်နေ့ရက်မတိုင်မီ လျှောက်လွှာကိုတင်သွင်းခဲ့ရလျှင် ထမ်းဆောင်ရန် ထိုက်သင့်မည့် အခွန်ငွေထက် ပိုသမျှငွေပေါင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လံထွော်အရာရှိ)ထံမှ ပြန်ရယူစေရန်ခွင့်ပြုသည့် လက်မှတ်စာ တစ်စောင်ကို ၎င်းလျှောက်ထားသူသို့ ထုတ်ပေးနိုင်သည်။

၁၅။ ပြန်လည်သုံးသပ်ပေးစေလိုမှုလျှောက်လွှာကို လက်ခံ၍ ထပ်မံကြားနာ စစ်ဆေးစီရင်ရာတွင် ဥပဒေအကြောင်းရဖြစ်စေ၊ အကြောင်းအခြင်းရာအရဖြစ်စေ၊ မှားယွင်းသည့်အကြောင်းကြောင့် အထက်ပါချမှတ်ပြီး ဆုံးဖြတ်ချက်ကို တရားရုံးက အသစ်ချမှတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းဖြစ်လျှင် ၎င်းလျှောက်လွှာအတွက်ထမ်းဆောင်ခဲ့ပြီး အခွန်ငွေအနက် ဤအက်ဥပဒေဇယား ၂၊ အမှတ်စဉ် (၁)၊ အပိုဒ် (ခ)၊ (သို့မဟုတ်) (ဃ)အရ ၎င်းတရားရုံးများသို့ လျှောက်ထားသည့် အခြားလျှောက်လွှာတစ်စုံတစ်ရာအတွက် ထမ်းဆောင်သည့်အခွန်ငွေထက် ပိုမိုသမျှငွေပေါင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လံထွော်အရာရှိ)ထံမှ ပြန်၍ရယူစေရန် ခွင့်ပြုသည့်လက်မှတ်စာကို လျှောက်ထားသူက ရထိုက်စေရမည်။

သို့ရာတွင် ထိုအမှုကို မူလက သက်ဆိုင်ရာ တရားရုံးတွင် တင်ပြသင့်သည့်သက်သေကို အသစ်တင်ပြသည့် အကြောင်း အားလုံးကြောင့်ဖြစ်စေ၊ အချို့အဝက်ကြောင့်ဖြစ်စေ၊ အသစ်ချမှတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းဖြစ်လျှင် လျှောက်ထားသူသည် ဤပုဒ်မအထက်အပိုဒ်ပါ မည်သည့်အချက်အချေမျှ ထိုလက်မှတ်စာမျိုးကို ရထိုက်ခွင့် မရှိစေရ။

၁၆။ ပယ်ဖျက်ထားသည်။

အထူးထူးအပြားပြားဖြစ်သော အမှုများ

၁၇။ အမှုတစ်ရပ်တွင် အချင်းဖြစ်အကြောင်းအရာနှစ်ရပ် သို့မဟုတ် ယင်းထက်ပိုမိုပါဝင်စွဲဆိုသည့် တရားမမှုဖြစ်လျှင် အဆိုလွှာ သို့မဟုတ် အယူခံလွှာတွင် ထမ်းဆောင်ရမည့် ရုံးခွန်မှာ ဤအက်ဥပဒေအရ အချင်းဖြစ်အကြောင်း အရာတစ်ခုစီအတွက် သီးခြားထိုက်သင့်သော ရုံးခွန်များကို ထိုအဆိုလွှာ သို့မဟုတ် အယူခံလျှောက်လွှာတွင် စုပေါင်း၍ ထမ်းဆောင်ရန် တာဝန်ရှိသည်။

၁၈၈၂ ခုနှစ် အိန္ဒိယ ၁၄

တရားမကျင့်ထုံးဥပဒေ၊ အမိန့် ၂ ၊ နည်းဥပဒေ (၆) အရ ပေးအပ်သည့် အခွင့်အာဏာကို ဤပုဒ်မအထက်အပိုဒ်နှင့် သက်ဆိုင်သည်ဟု မမှတ်ယူရ။

တိုင်တန်းသူများအား စာဖြင့် စစ်ဆေးခြင်း

၁၈။ မတရားသဖြင့်ချုပ်နှောင်ထားမှု၊ မတရားသဖြင့် တားဆီးကန့်ကွက်မှု သို့မဟုတ် ရဲအရာရှိကဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရသည့်ပြစ်မှုမှလွဲ၍ အခြားပြစ်မှုတစ်စုံတစ်ရာကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က တိုင်တန်းပြီး ဤအက်ဥပဒေအရ ရုံးခွန်ကောက်ခံသည့် ဦးတိုက်လျှောက်လွှာကို ၎င်းကမတင်သွင်းရသေးလျှင် ထိုသူ၏ ပထမ သို့မဟုတ် တစ်ကြိမ်တည်းသာစစ်မေးခြင်းကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များအရ စာဖြင့်ရေးသားခြင်းသို့ လျော့ချပြီး

တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့်ပြုသင့်သည်ဟုထင်မြင်ခြင်းမရှိလျှင် ၎င်းတိုင်တန်းသူတရားလိုက ရုံးခွန် (၁၀၀၀)ကျပ် ထမ်းဆောင်ရမည်။

အချို့စာချုပ် စာတမ်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း

၁၉။ ဤအက်ဥပဒေပါ မည်သည့်အချက်အချာမျှ အောက်ဖော်ပြပါ စာချုပ်စာတမ်းများအတွက် အခွန်တစ်စုံတစ်ရာ ကောက်ခံခြင်း မရှိစေရ -

- (၁) အရပ်ဘက်အမှုထမ်းမဟုတ်သည့် မြန်မာ့တပ်မတော်မှ အရာရှိ သို့မဟုတ် အရာခံဗိုလ် သို့မဟုတ် ပြန်တမ်းဝင်မဟုတ်သည့် အရာရှိတစ်ဦးဦးက တရားစွဲဆိုရန် သို့မဟုတ် ခုခံချေပရန် ကိုယ်စားလှယ် လွှဲစာ၊
- (၂) ပယ်ဖျက်ပြီး၊
- (၃) အမှုကို ပထမအကြိမ်ကြားနာပြီးနောက် တရားရုံးက တင်သွင်းစေသောချေပလွှာ၊
- (၄) ၁၈၈၉ ခုနှစ်၊ အက်ဥပဒေနံပါတ် (၁၃)အရ နုတ်သိမ်းပယ်ဖျက်သည်၊
- (၅) ပယ်ဖျက်ပြီး၊
- (၆) ပယ်ဖျက်ပြီး၊
- (၇) ပယ်ဖျက်ပြီး၊
- (၈) ပမာဏ သို့မဟုတ် ပစ္စည်းတန်ဖိုးကျပ်တစ်သိန်းထက်မပိုသည့်ကိစ္စတွင် ထုတ်ပေးသည့် သေတမ်း စာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းလက်မှတ်စာ၊
- (၉) မြို့နယ်အခွန်ဦးစီးဌာနမှူး(ကော်လံထွော်အရာရှိ) သို့မဟုတ် အခြားအရာရှိသို့ တင်သွင်းသောမြေခွန် အကျေပေးသွင်းရေးဆိုင်ရာလျှောက်လွှာ သို့မဟုတ် အခွန်စည်းကြပ်သည့်ကော်မရှင်နာထံ မြေတန်ဖိုး ဖြတ်ခြင်း သို့မဟုတ် ယင်းကိုပိုင်ဆိုင်ခွင့် သို့မဟုတ် ယင်းပေါ်ရှိ အကျိုးအမြတ်စိစစ်ခြင်းနှင့် ပတ်သက်၍အပြီးသတ်အတည်မပြုမီ တင်သွင်းသောလျှောက်လွှာ သို့မဟုတ် အသားနားခံလွှာ
- (၁၀) အစိုးရပိုင်ရေကိုပေးဝေစေရန် လျှောက်လွှာ၊
- (၁၁) အခွန်စည်းကြပ်ခံရသော်လည်း အမြဲတမ်းစည်းကြပ်မခံရသည့်မြေတွင် လုပ်ကိုင်သူက ထိုးချဲ့ စိုက်ပျိုးရန် သို့မဟုတ် စွန့်လွှတ်ရန် မြေခွန်အရာရှိထံတင်သွင်းသည့်လျှောက်လွှာ၊
- (၁၂) မြေကိုစွန့်လွှတ်ရန် သို့မဟုတ် မြေငှားခတိုးမြှင့်ရန်အတွက် အကြောင်းကြားစာပေးပို့ရန်လျှောက်လွှာ၊
- (၁၃) ပစ္စည်းသိမ်းယူရန် စာဖြင့်လွှဲအပ်သည့်ကိုယ်စားလှယ်စာ၊
- (၁၄) (ပြစ်မှုစွဲချက် သို့မဟုတ် သတင်းပေးချက်မှအပ) သက်သေခံရန်ဖြစ်စေ၊ စာချုပ်စာတမ်းတင်ပြရန် ဖြစ်စေ၊ တရားရုံးတွင် ချက်ချင်းတင်ပြရမည့် ကျမ်းကျိန်လွှာမဟုတ်သည့် သက်သေခံပစ္စည်း တင်သွင်းရန် သို့မဟုတ် တင်ပြရန်သက်သေ သို့မဟုတ် အခြားပုဂ္ဂိုလ်ကို သမ္ဗာန်စာဆင့်ဆိုပေးရန် ပထမအကြိမ်တင်သွင်းသည့် လျှောက်လွှာ၊
- (၁၅) ပြစ်မှုများတွင် အာမခံစာချုပ်များ၊ တရားစွဲဆိုရန် သို့မဟုတ် သက်သေခံလာရောက်ရန်နှင့် ကိုယ်တိုင် လာရောက်ရန် သို့မဟုတ် အခြားခံဝန်ချုပ်များ၊
- (၁၆) ရဲအရာရှိထံ သို့မဟုတ် ရွှေ့တွင် ပြစ်မှုနှင့်ပတ်သက်သော အယူခံလွှာ၊ လျှောက်လွှာ၊ တရားစွဲဆိုခြင်း သို့မဟုတ် သတင်းပေးခြင်း၊
- (၁၇) အကျဉ်းသားကဖြစ်စေ၊ တရားရုံး သို့မဟုတ် တရားရုံးအရာရှိ၏ အမိန့်အရ ချုပ်နှောင်ထားခြင်းခံ ရသည့် အခြားသူကဖြစ်စေ တင်သွင်းသော အသားနားခံလွှာ၊

- (၁၈) (ပြစ်မှုဆိုင်ရာဥပဒေတွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော) ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ စည်ပင်သာယာရေး အရာရှိကဖြစ်စေ၊ မီးရထားဌာနအရာထမ်း၊ အမှုထမ်းကဖြစ်စေ တင်သွင်းသည့်တိုင်တန်းချက်၊
- (၁၉) အစိုးရသစ်တော်ကြိုးဝိုင်းအတွင်း သစ် သို့မဟုတ် အဆိုပါသစ်တော်အတွင်း အခြားပစ္စည်းခုတ်ခွင့် ပြုရန် လျှောက်လွှာ၊
- (၂၀) လျှောက်ထားသူသို့ အစိုးရမှပေးရန်ရှိသောငွေကို တောင်းဆိုသည့်လျှောက်လွှာ၊
- (၂၁) စည်ပင်သာယာရေးဆိုင်ရာအခွန်နှင့်ပတ်သက်၍ အယူခံတင်သွင်းသည့် လျှောက်လွှာ၊
- (၂၂) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အများပြည်သူအကျိုးငှာ အစိုးရကသိမ်းယူသည့်ပစ္စည်းအတွက် လျော်ကြေးလျှောက်လွှာ၊
- (၂၃) ပယ်ဖျက်ပြီး၊
- (၂၄) ခရစ်ယာန်ထိမ်းမြားလက်ထပ်ခြင်း ဥပဒေပုဒ်မ - ၄၅ နှင့် ၄၈ တို့အရ လျှောက်လွှာ၊

အခန်း (၃ - က)

သေတမ်းစာအတည်ပြုလက်မှတ်၊ အမွေထိန်းစာနှင့် အမွေအုပ်ထိန်းရန်အခွင့်လက်မှတ်စာ

ရုံးခွန်ပိုမို၍
ထမ်းဆောင်
ရသည့်
အပေါ်
သက်သာခွင့်

၁၉-က။ မည်သူမဆို သေတမ်းစာအတည်ပြုလက်မှတ်ကိုဖြစ်စေ၊ အမွေထိန်းစာကိုဖြစ်စေ၊ ရရန် လျှောက်ထားစဉ်၊ သေသူပိုင်ပစ္စည်းတန်ဖိုးထက် ပိုမိုခန့်မှန်းသတ်မှတ်ပြီး ရုံးခွန်ငွေပိုမိုထမ်းဆောင်ခဲ့လျှင် တန်ဖိုးအမှန်ကို သိရှိရပြီး နောက်(၆)လအတွင်း သေတမ်းစာ သို့မဟုတ် အမွေထိန်းစာကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံ တင်ပြပြီး သေသူပိုင်ပစ္စည်းစာရင်းနှင့် တန်ဖိုးအတိအကျကို ကျမ်းကျိန်ဆို၍ ရုံးတွင်သက်သေခံ၍ပို့ရမည်။ သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာအတွက် တရားဥပဒေအရ ထမ်းဆောင်ရမည့်အခွန်ထက် ပိုမိုထမ်းဆောင်ကြောင်းကိုတရားရုံးကကျေနပ်လျှင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အောက်ပါ အတိုင်းဆောင်ရွက်နိုင်သည်။ -

- (က) သေတမ်းစာ အတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာပါ ရုံးခွန်ကို ပယ်ဖျက်ခြင်းမပြုရသေးလျှင် ၎င်းရုံးခွန်ကိုဖျက်သိမ်းရမည်။
- (ခ) ယင်းအတွက် ထမ်းဆောင်သင့်သည့် ရုံးခွန်ကို ဖော်ပြရန် အခြားရုံးခွန်တံဆိပ်ခေါင်းဖြင့် အစားထိုးရမည်။
- (ဂ) ပယ်ဖျက်၍ ပျက်စီးမည့် ရုံးခွန်တံဆိပ်ခေါင်းတန်ဖိုးနှင့် ပြန်ပေးရမည့် ငွေပမာဏတို့၏ ခြားနားချက်ကို ခုနှိမ်ရာတွင် ပိုသည့်ငွေအတွက် ဆင်ခြင်တုံတရားဖြင့် ခွင့်ပြုနိုင်သည်။

သေသူပေး
ဆပ် ရန်ရှိ
သည့်ကြွေးမြီ
များကို ၎င်း
ပိုင်ပစ္စည်းမှ
ပေးဆပ်ရာ
တွင်သက်
သာခွင့်

၁၉ - ခ။ မည်သည့်အခါမဆို သေတမ်းစာအတည်ပြုသူ သို့မဟုတ် အမွေထိန်းစာလက်မှတ်ရသူက ကင်းသေသူပေးဆပ်ရန် ရှိသည့် ကြွေးမြီများကိုပေးဆပ်ရာ၌ ဤကဲ့သို့ ပေးဆပ်သည့်ငွေကို ၎င်းသေသူပိုင် ပစ္စည်းတန်ဖိုးငွေပေါင်းမှ ခုနှိမ်၍ ကွာငွေမှာ ၎င်းပစ္စည်းအရပ်ရပ် တန်ဖိုးငွေအားလုံးဖြစ်လျှင် ၎င်းပစ္စည်း နှင့်စပ်လျဉ်း၍ ထုတ်ပေးသည့် သေတမ်းစာ မှန်ကြောင်း သက်သေခံလက်မှတ်စာ၊ အမွေအုပ်ထိန်းရန် အခွင့်လက်မှတ်စာအတွက် ဤအက်ဥပဒေအရ ထမ်းဆောင်ပြီး ရုံးခွန်အောက်လျော့၍ ၎င်းအခွန်ကို ထမ်းဆောင်ထိုက်အောင် ကြေးငွေမည်မျှကို ပေးဆပ်ပြီးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကျေနပ်လျှင် ရုံးခွန်ငွေနှစ်ရပ်ခုနှိမ်ရာ ကွာငွေကို သေတမ်းစာ

သို့မဟုတ် အမွေထိန်းလက်မှတ်စာထုတ်ပေးပြီး သုံးနှစ်အတွင်းတောင်းဆိုလျှင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြန်ပေးနိုင်သည်။

သို့ရာတွင် တရားမူခင်းတစ်စုံတစ်ရာရှိခြင်းကြောင့် ၎င်းသေသူပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုမသိ၍ မပေးဆပ်ရသေးလျှင် သေသူကအခြားသူတို့ထံမှ ရရန်ရှိသည့် ကြွေးမြီမရသေးလျှင်၊ သေတမ်းစာအတည်ပြုသူ သို့မဟုတ် အမွေထိန်းတစ်ဦးတစ်ယောက်မှာ အဆိုပါ သုံးနှစ်အတွင်းဖော်ပြပါ ကွာခြားသည့် အခွန်ငွေကို တောင်းဆိုခွင့်မရ လျှင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် သင့်သည်ထင်မြင်သည့်အတိုင်း တောင်းဆိုရန် နောက်ထပ် အချိန်ကာလ တိုးမြှင့်ပေးနိုင်သည်။

သက်သေခံ
လက်မှတ်စာ
အများအပြား
ထုတ်ပေးရာ
တွင်သက်
သာခွင့်

၁၉ - ဂ။ မည်သည့်အခါ၌မဆို ပိုင်ဆိုင်သည့်ပစ္စည်းအားလုံးအတွက် သေတမ်းစာ သို့မဟုတ် အမွေထိန်းစာ ထုတ်ပေးပြီး ဤအက်ဥပဒေအရ တောင်းခံသည့်အခွန်ငွေကိုလည်း အပြည့်ထမ်းဆောင်ပြီးဖြစ်လျှင် ၎င်းပိုင်ဆိုင်သော ပစ္စည်းအားလုံး အတွက်ဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ၊ အဆိုပါ လက်မှတ်စာမျိုး ထုတ်ပေးသည့်အခါ ဤအက်ဥပဒေအရ မည်သည့် အခွန်ငွေကိုမျှ တောင်းခံခြင်းမရှိစေရ။

မည်သည့်အခါ၌မဆို ပိုင်ဆိုင်မှုတွင်ပါသော ပစ္စည်းအချို့အဝက်နှင့်ပတ်သက်၍ အထက်က လက်မှတ်စာမျိုး ထုတ်ပေးထားပြီး ၎င်းပိုင်ဆိုင်သည့်အထက်ထုတ်ပေးသည့်ပစ္စည်းနှင့် ထပ်တူဖြစ်သောပစ္စည်း သို့မဟုတ် ၎င်းပစ္စည်း လည်းပါဝင်သော ပစ္စည်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ၎င်းလက်မှတ်စာမျိုးတစ်စုံတစ်ရာ ထုတ်ပေးသည့်အခါ ဤအက်ဥပဒေအရ ထမ်းဆောင်ခဲ့ပြီးသော အခွန်ငွေကို ခုနှိမ်ရမည်။

ရုံးခွန်ပေး
ဆောင်ပြီးမ
ဟုတ်သော်
လည်းသေ
တမ်းစာမှန်
ကြောင်း
သက်သေခံ
လက်မှတ်စာ
ကို ယုံမှတ်
အပ်နှံသည့်
ပစ္စည်းနှင့်
ပတ်သက်၍
အတည်ပြု
ကြောင်းပြ
ဌာနခြင်း

၁၉ - ဃ။ ထုတ်ပေးပြီး - သို့မဟုတ် ထုတ်ပေးရန်ရှိသော သေသူတစ်စုံတစ်ယောက်ပိုင်ပစ္စည်းအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ သေသူရထိုက်ခွင့်ရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းတစ်စုံတစ်ရာကို သေတမ်းစာ၊ အမွေထိန်းစာအတွက် ရုံးခွန်ထမ်းဆောင်ပြီး ပစ္စည်းတန်ဖိုးမပါဝင်ဘဲ သေတမ်းစာအတည်ပြုသူ သို့မဟုတ် အမွေထိန်းစာရသူက ယုံမှတ်အပ်နှံသူအဖြစ်နှင့် တောင်းယူ၊ လွှဲပြောင်း ပေးအပ်ရန်အတွက် လျှောက်ထားရယူနိုင်သည် ဟု မှတ်ယူရမည်။

သေတမ်းစာ
မှန်ကြောင်း
သက်သေခံ
လက်မှတ်စာ
စသည်များ
အတွက်
ရုံးခွန်ကို
လျှော့၍
ထမ်းဆောင်
သည့်
အချက်တွင်
စီမံခြင်း

၁၉ - င။ မည်သူမဆို သေတမ်းစာ သို့မဟုတ် အမွေထိန်းစာရရန်လျှောက်ထားစဉ် သေသူပိုင်ပစ္စည်း၏တန်ဖိုးအောက် လျော့၍ပြထားပြီး ဤသို့လျော့တွက်သည့်အတိုင်း ရုံးခွန်လျော့၍ထမ်းဆောင်ရာတွင် သေသူပိုင်ပစ္စည်းတန်ဖိုးကို ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာဖြင့် မှန်ကြောင်းသက်သေခံပြီးနောက် ၎င်းသေတမ်းစာ သို့မဟုတ် အမွေထိန်း စာအတွက် မူလပေးဆောင်ပြီး ရုံးခွန်ငွေကို မခုနှိမ်ဘဲ အဆိုပါအတိုင်း မှန်ကြောင်း အတည်ပြုပြီးတန်ဖိုးနှင့် ပတ်သက်၍ မူလထမ်းဆောင်သင့်သည့် ရုံးခွန်ငွေအပြည့်နှင့်တကွ ၎င်းသေတမ်းစာ သို့မဟုတ် အမွေထိန်းစာကို ထုတ်ပေးသည့် နေ့ရက်မှ တစ်နှစ်အတွင်းတင်ပြလျှင် ထိုက်သင့်သည့် ရုံးခွန်၏ ၅ ဆ သို့မဟုတ် တစ်နှစ်ကျော်လွန် ပြီးမှတင်ပြလျှင် ထိုက်သင့်သည့်ရုံးခွန်၏ အဆ (၂၀)ကို ဒဏ်ငွေပေးဆောင်ကာ ၎င်းသေတမ်းစာ၊ သို့မဟုတ် အမွေထိန်းစာကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ထိုက်သင့်သည့် ရုံးခွန်တံဆိပ်ခေါင်းကပ်နှိပ်စေနိုင်သည်။

သို့ရာတွင် ၎င်းပစ္စည်းတန်ဖိုး အမှန်ကိုသိပြီးနောက် သေတမ်းစာ သို့မဟုတ် အမွေထိန်းစာအတွက် ရုံးခွန်ကို ပထမထမ်းဆောင်သည့်အခါကပင်လျော့၍ ထမ်းဆောင်ထားကြောင်းသိပြီး (၆) လအတွင်း လျှောက်လွှာကို တင်သွင်း သည့်အပြင် အဆိုပါအတိုင်း ရုံးခွန်ထမ်းဆောင်သည်မှာ မှားယွင်း၍သော်လည်းကောင်း၊ ထိုကဲ့သို့ ထမ်းဆောင်စဉ် ၎င်း ပစ္စည်းပါအစိတ်အပိုင်းကို သေသူပိုင်ကြောင်းမသိ၍သော်လည်းကောင်း၊ လိမ်လည်လိုသောရည်ရွယ်ချက် သို့မဟုတ် နှောင့်နှေးကြန့်ကြာလိုသော ရည်ရွယ်ချက်မရှိဘဲ ရုံးခွန်ကိုမထမ်းဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကကျေနပ်လျှင် ၎င်းက ဆိုခဲ့သည့်ဒဏ်ငွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီးနောက် ပထမ ထမ်းဆောင်သင့်လျက် မထမ်းဆောင်ခဲ့သောကျန်ငွေကို ထမ်းဆောင်စေ၍ သေတမ်းစာ သို့မဟုတ် အမွေထိန်းစာကို ထိုက်သင့် သည့် ရုံးခွန်တံဆိပ်ခေါင်းကပ်နှိပ်ပေးစေနိုင်သည်။

ပုဒ်မ (၁၉-င)
အရ လက်
မှတ်စာကို
ရုံးခွန်မ
ထမ်းဆောင်
မီ အမွေထိန်း
ကသင့်လျော်
သည့်အာမခံ
ငွေပေးသွင်း
ရခြင်း

၁၉ - စ။ အမွေထိန်းလက်မှတ်စာအတွက်ငွေကို ပထမကလျော့၍ ထမ်းဆောင်သည့်ကိစ္စတွင် သေသူပိုင်ပစ္စည်း တန်ဖိုးအပြည့်ကိုသိရလျှင် အမွေထိန်းစာကိုထုတ်ပေးစဉ် တရားဥပဒေနှင့်အညီ တင်သွင်းပြီးဖြစ်ရမည့် အာမခံငွေကို အမွေထိန်းစာထုတ်ပေးသည့် တရားရုံးထံ အမွေထိန်းကမတင်သွင်းလျှင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ၎င်းအခွင့်လက်မှတ်စာကို အထက်ပါ နည်းလမ်းအတိုင်း ထိုက်သင့်သည့် ရုံးခွန်မထမ်းဆောင်စေရ။

သေတမ်းစာ
အတည်ပြု
သူ စသည်
တို့ကရုံးခွန်
လျှော့၍
ထမ်းဆောင်
သည့်ကို သိရ
ပြီးနောက်
(၆)လအတွင်း
သေတမ်းစာ
အတည်ပြု
လက်မှတ်စာ
စသည်
များအတွက်
ရုံးခွန်အပြည့်
မထမ်း
ဆောင်ခြင်း

၁၉ - ဆ။ သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာ တစ်စုံတစ်ရာအတွက်မှားယွင်း၍ သော်လည်းကောင်း၊ သေသူပိုင်ပစ္စည်းပါ အစိတ်အပိုင်းကို သေသူပိုင်ကြောင်းမသိရသေး၍သော်လည်းကောင်း၊ ရုံးခွန်ကိုလျော့၍ ထမ်းဆောင်သည့်အတွက် သေတမ်းစာအတည်ပြုသူ သို့မဟုတ် အမွေထိန်းထံ ထိုမှားယွင်းသည့် အရာကိုဖြစ်စေ၊ သေသူပိုင်ပစ္စည်းဖြစ်ကြောင်း မသိရှိရခြင်းကြောင့်ဖြစ်စေ၊ အမှန်ကိုတွေ့ရှိသိရှိပြီးနောက် (၆) လအတွင်း ပြည်တွင်း အခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ မလျှောက်ထားဘဲ ၎င်းသေတမ်းစာ သို့မဟုတ် အမွေထိန်းစာအတွက် ပထမက ထမ်းဆောင်ထိုက်သည့်ငွေအတိုင်း ပြည့်အောင်ဖြည့်စွက်မထမ်းဆောင်လျှင် ၎င်းသူကို (၁၀၀၀၀၀)ထိ ငွေဒဏ်အပြင် ထိုက်သင့်သည့်ရုံးခွန်အတွက် ဖြည့်စွက်ရန်လိုသည့် ငွေပေါ်တွင် (၁၀)ရာခိုင်နှုန်း ကျသင့်ငွေကို ထမ်းဆောင်ရမည်။

သေတမ်းစာ
အတည်ပြု
လက်မှတ်
သို့မဟုတ်
အမွေထိန်းစာ
လျှောက်ထား
ခြင်းကို အခွန်
အာဏာပိုင်ထံ
အကြောင်းကြား
ခြင်းနှင့်၍
ကဲ့သို့လျှောက်
ထားရာတွင်လိုက်
နာဆောင်ရွက်
ရန် နည်း
လမ်းများ

- ၁၉ - ဇ။
- (၁) သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာရလိုကြောင်းကို တရား လွှတ်တော်ချုပ်မှတစ်ပါး၊ အခြားမည်သည့်တရားလွှတ်တော်တွင်မဆို လျှောက်ထားလျှင် ထိုသို့ လျှောက်ထားသည့်အကြောင်းကို ထိုတရားရုံးက မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လံထွော်အရာရှိ)ထံ အကြောင်းကြားစေရမည်။
 - (၂) အထက်ပါ လျှောက်ထားချက်ကို တရားလွှတ်တော်ချုပ်၌ လျှောက်ထားသည့်အခါ ထိုသို့ လျှောက်ထားကြောင်းကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ တရား လွှတ်တော်ချုပ်က အကြောင်းကြားစေရမည်။
 - (၃) သေသူပိုင်ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသတည်ရှိရာ အခွန်စည်းကြပ်ကောက် ခံသည့်နယ်မြေနှင့်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လံထွော်အရာရှိ)သည်

သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာ လျှောက်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ အမှုတွဲကို မည်သည့်အချိန်၌မဆို စစ်ဆေးနိုင်သည်။ သို့မဟုတ် စစ်ဆေးရန် ခိုင်းစေနိုင်သည်။ လျှောက်ထားသည့်အမှုတွဲမှတ်တမ်းကို မိတ္တူများရယူခြင်း သို့မဟုတ် ရယူစေနိုင်သည်။ ထိုသို့စစ်ဆေးသည့်အခါဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ဆောင်ရွက်ရာ တွင် သေသူပိုင်ပစ္စည်းတန်ဖိုးကို လျှောက်ထားသူက လျှော့၍ခန့်မှန်းတွက်ချက် ဖော်ပြထား သည်ဟု မြို့နယ်အခွန်ဦးစီးဌာနမှူးက ထင်မြင်လျှင် လျှောက်ထားသူကိုယ်တိုင် လာရောက် စေရန် သို့မဟုတ် ကိုယ်စားလှယ်ကိုစေလွှတ်စေရန် ဆင့်ဆိုပြီး သက်သေထွက်ချက်ယူ၍ သင့်လျော်သည့်အတိုင်း အကြောင်းအရာကို စစ်ဆေးမေးမြန်းနိုင်ပြီး ပစ္စည်းတန်ဖိုးကိုလျှော့ ၍ ခန့်မှန်းတွက်ချက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လီထွော်အရာရှိ)က ဆက်လက်ယူဆလျှင် လျှောက်ထားသူအား ပစ္စည်းတန်ဖိုးကို ပြင်ဆင်စေနိုင်သည်။

- (၄) လျှောက်ထားသူသည် တန်ဖိုးဖြတ်တွက်သည့်တန်ဖိုးကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လီထွော်အရာရှိ) က သဘောကျကျေနပ်အောင်မပြင်လျှင်သေတမ်းစာအတည်ပြု လက်မှတ် သို့မဟုတ် အမွေထိန်းစာလက်မှတ်လျှောက်ထားသည့် တရားရုံးသို့ ၎င်း ပစ္စည်းနှင့်စပ်လျဉ်း၍ တန်ဖိုးအမှန်ကို စစ်ဆေးမေးမြန်းရန် အခွန်ဦးစီးဌာနမှူးတစ်ဦးဦး သို့မဟုတ် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဆိုပြုနိုင်သည်။

သို့ရာတွင် အမွေဆက်ခံခြင်းအက်ဥပဒေဆိုင်ရာ ပုဒ်မအရ လိုအပ်သောပစ္စည်း စာရင်းကို တင်ပြသည့်နေ့က ခြောက်လကျော်လွန်လျှင် ဆိုခဲ့သည့်အတိုင်း အဆိုပြုခြင်း မရှိစေရ။

- (၅) အထက်ပါအတိုင်း အဆိုပြုသည့်အခါ ၎င်းတရားရုံးကလည်း အဆိုပြုသည့်အတိုင်း စစ်ဆေး မေးမြန်း သို့မဟုတ် စစ်ဆေးမေးမြန်းစေပြီးလျှင် သေသူပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ သတ်မှတ် သည့်တန်ဖိုးနှင့် နီးနိုင်သမျှနီးအောင် တန်ဖိုးအမှန်နှင့်စပ်လျဉ်း၍ ကောက်ချက်ချမှတ်ရမည့် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လီထွော်အရာရှိ)မှာလည်း ဆိုခဲ့သည့်အတိုင်း စစ်ဆေး မေးမြန်းရာတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်းမှတ်ယူရမည်။

- (၆) အဆိုပါ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အလို့ငှာ သေတမ်းစာ သို့မဟုတ် အမွေထိန်းစာလျှောက် ထားသူအား ကိုယ်တိုင်ဖြစ်စေ၊ ကော်မရှင်စာထုတ်၍ဖြစ်စေ တရားရုံးကသော် လည်း ကောင်း၊ တရားရုံးမှတာဝန်ပေးခြင်းခံရသူကသော်လည်းကောင်း၊ ကျမ်းကျိန်ဆိုစေ၍ စစ်ဆေးနိုင်ပြီး ပစ္စည်းတန်ဖိုးအမှန်ကို ထင်ရှားအောင်ပြုလုပ်ရန် တင်ပြထားသည့် သက်သေခံချက်များကိုလည်း ရယူနိုင်သည်။ ထိုသို့စစ်ဆေးရန် တာဝန်ပေးခြင်းခံရသူမှာ ရရှိသည့်သက်သေခံချက်များကို တရားရုံးသို့ ပြန်ပို့ပြီးလျှင် စစ်ဆေးမေးမြန်းရာ မည်သို့ ထင်ရှားကြောင်း အစီရင်ခံချက်နှင့် ရယူထားသည့် သက်သေခံချက်များမှာ ၎င်းမှခင်း တွင်သက်သေခံချက် ဖြစ်စေရမည့်ပြင် ထိုအစီရင်ခံချက်မှာ မှားယွင်းမှုမရှိဟု တရားရုံးက ထင်မြင်လျှင် ၎င်းအစီရင်ခံချက်အတိုင်း တွေ့ရှိချက်ကို မှတ်တမ်းတင်နိုင်သည်။

- (၇) အပိုဒ် (၅) အရ မှတ်တမ်းတင်ထားသော တရားရုံး၏ တွေ့ရှိချက်သည် အပြီးအပြတ်ဖြစ် စေရမည်။ သို့ရာတွင် ပုဒ်မ ၁၉ - c အရ မည်သည့်လျှောက်ထားချက်ကိုမဆို ပြည်တွင်း

အခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ခံ၍ စီမံခန့်ခွဲသည့်ကိစ္စကို တားမြစ်ခြင်း မရှိစေရ။

- (၈) ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပုဒ်မခွဲ (၃) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ မြို့နယ်အခွန်ဦးစီးဌာနမှူးများလိုက်နာရန် နည်းဥပဒေများကို ဆောင်ရွက်ရာ တွင် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ပြုလုပ်နိုင်သည်။

သေတမ်းစာ
အတည်ပြု
လက်မှတ်၊
အမွေထိန်း
စာများနှင့်စပ်
လျဉ်း၍ ရုံးခွန်
ပေးဆောင်
ခြင်း

- ၁၉ - ၅။ (၁) သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာရလိုကြောင်း လျှောက်ထားသူသည် တတိယဇယားတွင် ဖော်ပြထားသည့်ပုံစံအတိုင်း ပစ္စည်းတန်ဖိုးကို တရားရုံးသို့ တင်ပြခြင်းမရှိသည့် အပြင် ဇယား ၁၊ အမှတ်စဉ် ၁၁ ပါ ထိုက်သင့်သည့်ရုံးခွန်ကို ထမ်းဆောင်ပြီးဖြစ်ကြောင်း တရားရုံးက ကျေနပ်မှုမရှိလျှင် လျှောက်ထားသည့် လက်မှတ်စာထုတ်ပေးရန် လျှောက်ထားချက်အပေါ် ထုတ် ပေးရန် မည်သည့်အမိန့်ကိုမျှ ချမှတ်ခြင်းမရှိစေရ။
- (၂) ပုဒ်မ ၁၉ - ဇ၊ ပုဒ်မခွဲ (၄)အရ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လံထွေအရာရှိ) ၏ အဆိုပြုချက် ကြောင့် သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာပေးအပ်ရာတွင် နှောင့်နှေးကြန့် ကြာမှု မရှိစေရ။

ဒဏ်ငွေ
စသည်များကို
အရတောင်းခံ
ခြင်း
အကြောင်း

- ၁၉ - ည။ (၁) ပုဒ်မ ၁၉ - ဇ၊ ပုဒ်မခွဲ ၆ အရ စစ်ဆေးမေးမြန်းချက်အရ ပို၍ထမ်းဆောင်ခဲ့သည့် အခွန်တစ်ရပ်ရပ် နှင့် ပုဒ်မ ၁၉ - ဆ အရ ဒဏ်ငွေတစ်ရပ်ရပ်ကို ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၏ သက်သေခံလက်မှတ်အရ မြေခွန်မပြေကျန်ငွေအဖြစ် အမွေထိန်းစာရရှိသူ သို့မဟုတ် သေတမ်းစာ အတည်ပြုသူထံမှ အရတောင်းခံခွင့်ရှိသည်။
- (၂) ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အထက်ဖော်ပြပါ ဒဏ်ငွေ အားလုံးကိုဖြစ် စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ပုဒ်မ ၁၉ - င အရ ဒဏ်ငွေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ပုဒ်မ ၁၉ - င အရ ထမ်းဆောင်သင့်သည့် ရုံးခွန်ထက်ပိုမိုထမ်းဆောင်ထားသည့် ရုံးခွန်ကို ပြန်လည်ထုတ်ပေးနိုင် သည်။

ပုဒ်မ ၆ နှင့်
၂၈ များမှာ
သေတမ်းစာ
အတည်ပြု
လက်မှတ်
သို့မဟုတ်
အမွေထိန်းစာ
များနှင့် မ
သက်ဆိုင်
ခြင်း

- ၁၉ - ဋ။ ပုဒ်မ ၆ နှင့် ပုဒ်မ ၂၈ များပါ ပြဌာန်းချက်များသည် သေတမ်းစာအတည်ပြုလက်မှတ် သို့မဟုတ် အမွေထိန်းစာ များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အခန်း (၄)

ဆင့်စာ အခကြေးငွေများ

ဆင့်စာများ
အတွက် အခ
ကြေးငွေများ
ဆိုင်ရာနည်း
ဥပဒေများ

- ၂၀။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါအကြောင်းအရာများနှင့်စပ်လျဉ်းသော နည်းဥပဒေများ ထုတ်ပြန်ရမည် -
- (၁) အယူခံမှုများတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၎င်းစီရင်ပိုင်ခွင့်နယ်မြေအတွင်းနှင့် ယင်းစီရင် ပိုင်ခွင့်နယ်မြေအတွင်းရှိအခြားတရားမတရားရုံးနှင့် အခွန်ရုံးများက ထုတ်ပေးသည့်အမိန့်၊ သမ္မာန်စာ၊ ဝရမ်းစာများ အတည်ပြုသည့် အတွက် ကောက်ခံသည့်အခကြေးငွေများ၊

(၂) အထက်ပါစီရင်ပိုင်ခွင့် ရဲအရာရှိများ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သော ပြစ်မှုများမှတစ်ပါး ပြစ်မှုဆိုင်ရာ တရားရုံးများကထုတ်ဆင့်သည့် အမိန့်ဆင့်စာ၊ သမ္မာန်စာ၊ ဝရမ်းစာ စသည်တို့အတွက် ကောက်ခံသည့် အခကြေးငွေများ နှင့်

(၃) တရားရုံး၏ အမိန့်ဆင့်စာ၊ သမ္မာန်စာ၊ ဝရမ်းစာ စသည်တို့ ချအပ် အတည်ပြုရာတွင် တာဝန်ပေးခြင်း ခံရသည့် ပျာတာ(ဆင့်စာလုလင်)နှင့် အခြားပုဂ္ဂိုလ်များအတွက် အခကြေးငွေများ။

နည်းဥပဒေ
များကိုအ
တည်ပြုခြင်း
နှင့် ထုတ်ပြန်
ကြေညာခြင်း

အဆိုပါ နည်းဥပဒေများအားလုံးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အစိုးရပြန်တမ်းတွင် ထည့်သွင်းကြော်ငြာပြီး တရားဥပဒေကဲ့သို့ အာဏာသက်ရောက်စေရမည်။

အဆိုပါနည်းဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ထုတ်ပြန်ခြင်းမပြုမီ ဆင့်စာများအတွက် ယခုကောက်ခံလျက်ရှိသည့် အခကြေးငွေများကို ဆက်လက်ကောက်ခံရမည့်အပြင် ၎င်းအခကြေးငွေများမှာ ဤအက်ဥပဒေအရ ကောက်ခံသည့် အခကြေးငွေများဖြစ်သည်ဟု မှတ်ယူရမည်။

ဆင့်စာများ
အတွက်
အခကြေးငွေ
ဇယား

၂၁။ အဆိုပါ အမိန့်ဆင့်စာ၊ သမ္မာန်စာ၊ ဝရမ်းစာ စသည်များအတွက် ကောက်ခံထိုက်သည့် အခကြေးငွေများ ဖော်ပြသည့်စာရင်းဇယားကို တရားရုံးအသီးသီး၏ ထင်ရှားသောနေရာများတွင် ပြသထားရမည်။

၂၂။ ပယ်ဖျက်ထားသည်။

၂၃။ ပယ်ဖျက်ထားသည်။

၂၄။ ပယ်ဖျက်ထားသည်။

အခန်း (၅)

ရုံးခွန်ကောက်ခံရမည့်နည်းလမ်းများ

ရုံးခွန်ကို
တံဆိပ်ခေါင်း
ဖြင့် ကောက်
ခံခြင်း

၂၅။ ပုဒ်မ-၃တွင် ပြဋ္ဌာန်းထားသော သို့မဟုတ် ဤအက်ဥပဒေအရ ပေးဆောင်ရန်ရှိသော ရုံးခွန်အားလုံးကို တံဆိပ်ခေါင်းဖြင့် ကောက်ခံရမည်။

နှိပ်ရမည့် သို့
မဟုတ် ကပ်ရ
မည့် တံဆိပ်
ခေါင်းများ

၂၆။ ဤအက်ဥပဒေအရ ပေးဆောင်ရန်ရှိသော ရုံးခွန်အား သို့မဟုတ် သတ်မှတ်သည့် နှိပ်တံဆိပ်ခေါင်း သို့မဟုတ် ကပ်တံဆိပ်ခေါင်းကိုသော်လည်းကောင်း၊ နှိပ်တံဆိပ်ခေါင်းအချို့ သို့မဟုတ် ကပ်တံဆိပ်ခေါင်းအချို့ကိုသော်လည်းကောင်း ထမ်းဆောင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ နိုင်ငံတော်ပြန်တမ်းတွင် ညွှန်ကြားရမည်။

ရုံးခွန်တံဆိပ်
ခေါင်းများ
ထုတ်ပေးရေး
အရေအတွက်
သတ်မှတ်ရေး
အသစ်လဲလှယ်ရေးနှင့်
စာရင်းများ
ထိန်းသိမ်းထားရှိရေး
ဆိုင်ရာနည်းဥပဒေများ

၂၇။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါတို့ကို သတ်မှတ်ရန် နည်းဥပဒေများကို အခါအားလျော်စွာ ထုတ်ပြန်ရမည် -

- (က) ဤအက်ဥပဒေအရ အသုံးပြုမည့် တံဆိပ်ခေါင်းများကို ထောက်ပံ့ထုတ်ပေးခြင်း၊
 - (ခ) ဤအက်ဥပဒေအရ ထမ်းဆောင်ရမည့် ရုံးခွန်ကို ရည်ညွှန်းသည့် တံဆိပ်ခေါင်းအရေအတွက်၊
 - (ဂ) ပျက်ဆီးသွားသော သို့မဟုတ် ဖျက်ဆီးထားသော တံဆိပ်ခေါင်းများကို အသစ်လဲလှယ်ပေးခြင်း၊
 - (ဃ) ဤအက်ဥပဒေအရ အသုံးပြုရမည့် တံဆိပ်ခေါင်းအားလုံး၏ စာရင်းများကို ထိန်းသိမ်းခြင်း၊
- သို့ရာတွင် တရားလွှတ်တော်တွင် ပုဒ်မ ၃ အရ အသုံးပြုရမည့် တံဆိပ်ခေါင်းများနှင့် သက်ဆိုင်သည့် နည်းဥပဒေများကို တရားသူကြီးချုပ်၏ သဘောတူညီချက်ဖြင့် ပြုလုပ်ရမည်။

အဆိုပါနည်းဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ကြေညာရမည်ဖြစ်ပြီး၊ ထိုသို့ကြေညာပြီးသည့်အချိန်မှစ၍ ဥပဒေကဲ့သို့ အာဏာတည်စေရမည်။

အမှတ်မဲ့
လက်ခံမိ
သည့်စာချုပ်
စာတမ်းများ
ကို တံဆိပ်
ခေါင်းကပ်
နှိပ်ခြင်း

၂၈။ ဤအက်ဥပဒေအရ တံဆိပ်ခေါင်းပါရှိရမည့် စာချုပ်စာတမ်း တစ်စုံတစ်ရာသည် ထိုသို့သော တံဆိပ်ခေါင်းမကပ်မချင်း တရားဝင် အတည်မဖြစ်စေရ။

သို့သော် စာချုပ်စာတမ်းတစ်ခုကို ကျသင့်တံဆိပ်ခေါင်းခွန် ကပ်နှိပ်ခြင်းမရှိဘဲ မှားယွင်း၍ဖြစ်စေ၊ ပေါ့ဆ၍ဖြစ်စေ၊ တရားရုံး သို့မဟုတ် သက်ဆိုင်ရာရုံးသို့ တင်သွင်းအသုံးပြုမိလျှင် အဆိုပါတရားရုံး တရားသူကြီး သို့မဟုတ် ဌာနဆိုင်ရာအကြီးအကဲ သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တရားသူကြီးက သင့်တော်သည်ဟု ယူဆလျှင် အဆိုပါစာချုပ်စာတမ်းကို တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် ညွှန်ကြားနိုင်သည်။ ထိုသို့ ရုံးခွန် ထမ်းဆောင်ပြီးလျှင် အဆိုပါ စာချုပ်စာတမ်းသည် မူလကနဦးကပင် ကျသင့်သည့် ရုံးခွန်ထမ်းဆောင်ပြီးသကဲ့သို့ မှတ်ယူရမည်။

အသစ်ပြင်
ဆင်သည့်
စာချုပ်စာ
တမ်း

၂၉။ စာချုပ်စာတမ်းတစ်စုံတစ်ရာကို အမှားပြင်ဆင်ရန်နှင့် စာချုပ်ချုပ်ဆိုကြသူများ၏ မူလရည်ရွယ်ချက် နှင့်အညီ ပြုလုပ်သည့်ကိစ္စတို့တွင် တံဆိပ်ခေါင်းအသစ် ထပ်မံထမ်းဆောင်ရန် မလိုပါ။

တံဆိပ်ခေါင်း
ကို ပယ်ဖျက်
ခြင်း

၃၀။ ဤအက်ဥပဒေအရ တံဆိပ်ခေါင်းကပ်ရန် လိုအပ်သည့်စာရွက်စာတမ်းများကို တံဆိပ်ခေါင်းမကပ်သေးသ၍ မည်သည့်တရားရုံး သို့မဟုတ် ရုံးတစ်ခုခုတွင် တင်သွင်းခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းမပြုရ။

အဆိုပါတရားရုံးအရာရှိ သို့မဟုတ် ရုံးအကြီးအကဲက အခါအားလျော်စွာ ခန့်ထားသည့် အရာရှိသည် ထိုစာချုပ်စာတမ်းကို လက်ခံရရှိသည်နှင့်တပြိုင်နက် တန်ဖိုးဖော်ပြထားသည့် ရုံးခွန်တံဆိပ်ခေါင်းကို ချန်လှပ်ပြီး ဖောက်ပစ်ရမည်။ အဆိုပါ စာချုပ်တံဆိပ်ခေါင်းကို ဖောက်ပြီးနောက် ထွက်လာသည့် အပိုင်းအစကို မီးရှို့၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဖျက်ဆီးပစ်ရမည်။

အခန်း (၆)

အထွေထွေ

၃၁။ ပယ်ဖျက်ထားသည်။

၃၂။ ပယ်ဖျက်ထားသည်။

ထိုက်သင့်သည့်အခွန်မထမ်းဆောင်ရသေးသည့်စာချုပ်စာတမ်းများကို ရာဇဝတ်မှုများတွင် လက်ခံခြင်း

၃၃။ ပြစ်မှုများတွင် ပေးဆောင်ရန်ဖြစ်သော ရုံးခွန်ကို ပေးဆောင်ထားခြင်းမရှိသော စာချုပ်စာတမ်းတစ်ခုကို တင်သွင်းခြင်း သို့မဟုတ် သက်သေခံတင်ပြလာသည့်အခါ ရုံးထိုင်တရားသူကြီးက တရားမမျှတမှုကို ကာကွယ်ရန် လိုအပ်သည်ဟု ထင်မြင်လျှင် ပုဒ်မ - ၄ သို့မဟုတ် ပုဒ်မ - ၆ ပါ မည်သည့်အချက်ကမျှ အဆိုပါ တင်သွင်းခြင်း သို့မဟုတ် သက်သေခံတင်ပြခြင်းကို တားမြစ်သည်ဟု မမှတ်ယူစေရ။

တံဆိပ်ခေါင်းများကိုရောင်းချခြင်း

၃၄။ (၁) ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဤအက်ဥပဒေအရ အသုံးပြုရမည့် ရောင်းချမည့် တံဆိပ်ခွန်ခေါင်းများ နှင့်စပ်လျဉ်း၍ ရောင်းချမည့်သူများနှင့် ၎င်းတို့၏တာဝန်နှင့် အခကြေးငွေများကို ထိန်းညှိရန် နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ ထုတ်ပြန်နိုင်သည်။

(၂) အဆိုပါ နည်းဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာ၍ ယင်းသို့ ထည့်သွင်းကြေညာပြီးသည့်အချိန်မှစ၍ ဥပဒေကဲ့သို့ အာဏာတည်စေရမည်။

(၃) တံဆိပ်ခေါင်းခွန်ရောင်းချရန် ခန့်အပ်ထားခြင်းခံရသူသည် ဤပုဒ်မအရ ပြဋ္ဌာန်းထားချက်များကို မလိုက်နာလျှင်ဖြစ်စေ၊ ထိုသို့ခန့်အပ်ထားခြင်းမျိုးမခံရသူက တံဆိပ်ခေါင်းခွန်များကို ရောင်းချလျှင် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင်ဖြစ်စေ၊ တံဆိပ်ခေါင်းခွန်ကို တရားမဝင် လက်ဝယ်ထားရှိလျှင်ဖြစ်စေ ထိုသူကို (၆)လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် (ငါးသိန်း)ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

ရုံးခွန်ကို လျှော့ပေါ့နိုင်သော သို့မဟုတ် ကင်းလွတ်ခွင့် ပေးနိုင်သော အာဏာ

*၃၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤအက်ဥပဒေ၏ နောက်ဆက်တွဲဇယား ၁ နှင့် ၂ တို့တွင် ဖော်ပြထားသော ရုံးခွန်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ရုံးခွန်အားလုံးကိုဖြစ်စေ၊ လျှော့ချခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်းတို့ကို အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြရမည်။ အလားတူ အဆိုပါ အမိန့်ကို ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြောင်းလဲနိုင်သည် ။

တရားလွှတ်တော်ရှိ အချို့အရာရှိတို့ထံ ပေးရသည့် ရုံးခွန်ကို ခြွင်းချန်ထားခြင်း

၃၆။ ဤအက်ဥပဒေအခန်း(၂) နှင့် (၅) ပါ မည်သည့်ဖော်ပြချက်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မည်သည့်အရာရှိမဆို ပုံသေလစာအပြင် ထပ်တိုးရရှိသည့် အခကြေးငွေနှင့်စပ်လျဉ်း၍ အကျိုးသက်ရောက်မှုမရှိစေရ။

*၂၀၁၄ ခုနှစ် ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးပြင်ဆင်သည်။